

၄။ သဒ္ဒါရင်းလင်းချက်

၁. ရိုးရိုးပုံစံと 思います ~လို့ ထင်ပါတယ်/~ထင်တယ်
စဉ်းစားတွေးခေါ်ခြင်းနှင့်ဆုံးဖြတ်ခြင်းဆိုင်ရာအကြောင်းအရာတို့ကိုဝိဘတ် နှင့်တွဲ၍ဖော်ပြ
သည်။ ဤဝါကျပုံစံတွင်အောက်ဖော်ပြပါကဲ့သို့သောအသုံးအနှုန်းများရှိသည်။

၁) မှန်းဆမှုကိုဖော်ပြခြင်း
① あした雨が降ると 思います。 မနက်ဖြန် မိုးရွာမယ်လို့ ထင်ပါတယ်။
② テレーザちゃんは もう 寝たと 思います。
တဲလဲဆလေး အိပ်သွားပြီလို့ ထင်ပါတယ်။

မှန်းဆသည့်အကြောင်းအရာသည်အငြင်းဖြစ်ပါက နှင့် အိအရှေ့ကိုအငြင်းပုံစံပြုလုပ်ရသည်။
③ ミラーさんは この ニュースを 知っていますか。
……いいえ、知らないと 思います。
မစ္စတာမီလာ ဒီ သတင်းကို သိပါသလား။
……ဟင့်အင်း၊ မသိဘူးလို့ ထင်ပါတယ်။

၂) အထင်အမြင်ကိုဖော်ပြခြင်း
④ 日本は 物価が 高いと 思います。 ဂျပန်က ကုန်ဈေးနှုန်းကြီးတယ်လို့ ထင်ပါတယ်။

တစ်စုံတစ်ခုနှင့်ပတ်သက်၍အထင်အမြင်ကိုမေးမြန်းရာတွင်~について どう おもいます
က ဟူသောအသုံးအနှုန်းကိုအသုံးပြုသည်။ ဘာ အနောက်တွင်မူ နှင့် ကိုမတွဲရ။

⑤ 新しい空港について どう 思いますか。
……きれいですが、ちょっと交通が不便だと 思います。
လေဆိပ် အသစ်နဲ့ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲ။
……လှပေမဲ့လည်းလမ်းပန်းဆက်သွယ်ရေးသိပ်အဆင်မပြေဘူးလို့ ထင်ပါတယ်။

တခြားလူ၏အထင်အမြင်အပေါ်ထားရှိသောသဘောတူညီခြင်း၊ သဘောမတူညီခြင်းကိုအောက်ပါ
အတိုင်းဖော်ပြသည်။

⑥ ケータイは 便利ですね。 လက်ကိုင်ဖုန်းက အဆင်ပြေတယ်နော်။
……わたしも そう 思います。 ……ကျွန်တော်/ကျွန်မလည်းအဲဒီလိုပဲထင်ပါတယ်။

၂. "ဝါကျ" } と言います ~လို့ ခေါ်ပါတယ်
ရိုးရိုးပုံစံ

ထွက်ဆိုသောစကား၏အကြောင်းအရာကို နှင့် ဖြင့်ဖော်ပြသည်။ ၎င်း၌နည်းလမ်း ၂မျိုးရှိသည်။
၁) တိုက်ရိုက်ကိုးကားသောအခါကိုးကားသည့်စကားကိုမူရင်းအတိုင်းပြောသည်။ အရေးတွင်မူ 「 」
၏အတွင်း၌၎င်းစကားကိုမူရင်းအတိုင်းထည့်သည်။

⑦ 寝る まえに、「お休みなさい」と 言います。
မအိပ်ခင် "အိုရာစုမိနဆိုက်" လို့ ပြောပါတယ်။
⑧ ミラーさんは「来週 東京へ 出張します」と 言いました。
မစ္စတာမီလာ "နောက်အပတ် တိုကျိုကို တာဝန်နဲ့ခရီးထွက်မယ်" လို့ ပြောပါတယ်။

၂) ကိုးကားသူကအကျဉ်းချုပ်ထားသောအကြောင်းအရာကိုပြောသောအခါဖြစ်ပါက နှင့် အရှေ့တွင်ရိုး
ရိုးပုံစံကိုအသုံးပြုသည်။

⑨ ミラーさんは 東京へ 出張すると 言いました。
မစ္စတာမီလာ တိုကျိုကို တာဝန်နဲ့ခရီးထွက်မယ်လို့ ပြောပါတယ်။
ကိုးကားသောအပိုင်း၏ကာလသည်ဝါကျတစ်ခုလုံး၏ကာလကိုလွှမ်းမိုးမှုမရှိ။

ထိုပြင်ထွက်ဆိုလိုက်သောစကားကိုကြားနာမည့်တစ်ဖက်လူကိုဝိဘတ် に ဖြင့်ဖော်ပြသည်။

⑩ 父に 留学したいと 言いました。
အဖေ့ကို နိုင်ငံခြားမှာကျောင်းတက်ချင်တယ်လို့ ပြောလိုက်ပါတယ်။

၃. V } ရိုးရိုးပုံစံ
い -adj } ရိုးရိုးပုံစံ
な -adj } ရိုးရိုးပုံစံ
N } ~だ
でしよう? ~တယ်မလား/ ~မယ်မလား

နာသူ၏သဘောတူညီမှုကိုမျှော်မှန်း၍မေးမြန်းခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ရာတွင်အသုံးပြုသည်။
でしよう ကိုအတက်အင်တိုနေးရှင်းဖြင့်အသံထွက်သည်။

でしよう၏ရှေ့တွင်ရိုးရိုးပုံစံကိုအသုံးပြုသည်။ နာ -adj နှင့် N ဖြစ်ပါမူ ၎င်းတို့၏ရိုးရိုးပုံစံမှ ~だ ကို
ဖြတ်၍အသုံးပြုသည်။

⑪ あしたパーティーに 行くでしよう? မနက်ဖြန် ပါတီကို သွားမယ်မလား။
……ええ、行きます。 ……ဟုတ်ကဲ့၊ သွားပါမယ်။
⑫ 北海道は 寒かったですでしよう? ဟော်ကိုင်ဒီးက အေးတယ်မလား။
いいえ、そんなに 寒くなかったです。 ……ဟင့်အင်း၊ အဲဒီလောက် မအေးပါဘူး။

၄. N1(နေရာ)で N2が あります

N2သည်ပါတီ၊ ဖျော်ဖြေပွဲ၊ ပွဲတော်၊ အမှုအခင်း၊ ဘေးအန္တရာယ်စသည့်အဖြစ်အပျက်များဖြစ်ပါက
あります ကိုကျင်းပခြင်းဖြစ်ပွားခြင်းဟူသောအဓိပ္ပာယ်ဖြင့်အသုံးပြုသည်။

⑬ 東京で 日本とブラジルの サッカーの 試合が あります。
တိုကျိုမှာ ဂျပန်နဲ့ဘရာဇီး ဘောလုံးပြိုင်ပွဲ ရှိပါတယ်။

၅. N(နေရာ)で

တစ်စုံတစ်ခုကိုကျင်းပသည့်နေရာကို で ဖြင့်ဖော်ပြသည်။
⑭ 会議で 何か 意見を 言いましたか。 အစည်းအဝေးမှာ အကြံဉာဏ်တစ်ခုခုများ
ပေးခဲ့ပါသလား။

၆. Nでも V

တစ်စုံတစ်ခုကိုတိုက်တွန်းခြင်း၊ အကြံဉာဏ်ပေးခြင်းများပြုလုပ်ရာတွင်ဖြစ်စေ၊ ဆန္ဒကိုဖော်ပြရာ
တွင်ဖြစ်စေအရာတစ်ခုတည်းကို သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲအရာတစ်ခုခုကိုဥပမာပေး၍
ဖော်ပြသောအခါ၌ဝိဘတ် でも ကိုအသုံးပြုသည်။

⑮ ちょっと ビールでも 飲みませんか。 (ခဏလောက်) ဘီယာလေးဘာလေး
သောက်ကြရအောင်လား။

၇. V ない - ပုံစံ ないと……

V ない-ပုံစံ ないと いけません သည်(သင်ခန်းစာ-၁၇)မှ いけません ကိုချန်လုပ်၍အသုံး
ပြုထားသောပုံစံဖြစ်သည်။ V ない-ပုံစံ ないと いけません သည်သင်ခန်းစာ-၁၇တွင်လေ့လာ
ခဲ့ပြီးဖြစ်သော V ない-ပုံစံ ないと いけません နှင့်အဓိပ္ပာယ်ထပ်တူနီးပါးတူညီသည်။

⑯ もう 帰らないと……。 မပြန်လို့ မဖြစ်တော့ဘူး……။